

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	ဘာကြောင့် အိမ်ချိန်အပြည့်ရရှိတာတောင် အိမ်ချင်နေရတာလဲ?	၉
၂။	ဘာကြောင့် ဆံပင်တွေ ကျွတ်ကုန်ရတာလဲ?	၁၃
၃။	ဘာကြောင့် ငယ်ငယ်ရွယ်ခွယ်နဲ့ ဆံပင်ကျွတ်ရတာလဲ?	၁၉
၄။	ဘာကြောင့် ခေါင်းကိုက်ရတာလဲ ?	၂၃
၅။	ဘာကြောင့် သတိမေ့လွယ်နေရတာလဲ ?	၂၅
၆။	ဘာကြောင့် နားထင် ကိုက်နေရတာလဲ ?	၃၃
၇။	ဘာကြောင့် ဖျက်လုံးစရာရတာလဲ ?	၄၃
၈။	ဘာကြောင့် ဖျက်စိခြောက်သွေ့နေရတာလဲ ?	၄၉
၉။	ဘာကြောင့် ဖျက်စိဝါးနေရတာလဲ ?	၅၅
၁၀။	ဘာကြောင့် ဖျက်ရည်အလိုလိုထွက်နေရတာလဲ ?	၆၁
၁၁။	ဘာကြောင့် ဖျက်ခမ်းလှုပ်ရတာလဲ ?	၆၇
၁၂။	ဘာကြောင့် သွားကျဉ်နေရတာလဲ ?	၇၃
၁၃။	ဘာကြောင့် နားအူတာ ပိုမိုဆိုးရွားလာရတာလဲ ?	၇၉
၁၄။	ဘာကြောင့် အိမ်ရင် ဖောက်သံထွက်ရတာလဲ ?	၈၅
၁၅။	ဘာကြောင့် ဇက်ကြောတက်ရတာလဲ ?	၈၉
၁၆။	ဘာကြောင့် ဇက်ခိုင်(အုံးလွှဲ)နေရတာလဲ ?	၉၅

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁၇။	ဘာကြောင့် ပခုံးတောင့်တင်းပြီး ပခုံးကပ်တဲ့ဝေဒနာရတာလဲ ?	၉၉
၁၈။	ဘာကြောင့် နို့သီးခေါင်း ယားယံနေရတာလဲ ?	၁၀၃
၁၉။	ဘာကြောင့် ရင်တုန်နေရတာလဲ ?	၁၀၉
၂၀။	ဘာကြောင့် ရောင်းဆိုးရတာလဲ ?	၁၁၅
၂၁။	ဘာကြောင့် ရောင်းဆိုးရင် သလိပ်ထွက်တာလဲ ?	၁၂၁
၂၂။	ဘာကြောင့် ရောင်းဆိုးရင် ခါးနောက်ကျောနာကျင်ရတာလဲ ?	၁၂၉
၂၃။	ဘာကြောင့် ခါးနာရတာလဲ ?	၁၃၅
၂၄။	ဘာကြောင့် အမြဲတမ်းဖျမ်းနေရတာလဲ ?	၁၄၁
၂၅။	ဘာကြောင့် ဓမ္မာကိုယ် ပူနွေးနေရတာလဲ ?	၁၄၇
၂၆။	ဘာကြောင့် ဓမ္မာကိုယ်မှာ အညှို့အပည်းခွဲတာလဲ ?	၁၅၃
၂၇။	ဘာကြောင့် အခြေပြားယားယံနေရတာလဲ ?	၁၅၉
၂၈။	ဘာကြောင့် အသားနဲ့ ဖျက်လုံးဝါနေရတာလဲ ?	၁၆၃
၂၉။	ဘာကြောင့် အသည်းပျက်စီးရတာလဲ ?	၁၆၇
၃၀။	ဘာကြောင့် ဓမ္မာကိုယ် ကိုက်ခဲနေရတာလဲ ?	၁၇၃
၃၁။	ဘာကြောင့် ဝမ်းဗိုက်နာရတာလဲ ?	၁၇၉
၃၂။	ဘာကြောင့် ဆီးဝပ်ကိုက်ရတာလဲ ?	၁၈၉
၃၃။	ဘာကြောင့် ဓမ္မာကိုယ်ရဲ့အသံဘက်တစ်ခြမ်း နာနေရတာလဲ ?	၁၉၃
၃၄။	ဘာကြောင့် ဓမ္မာကိုယ်ရဲ့ညာဘက်တစ်ခြမ်း နာနေရတာလဲ ?	၂၀၅

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၃၅။	ဘာကြောင့် ဆီးကျဉ်ရတာလဲ ?	၂၁၉
၃၆။	ဘာကြောင့် ရှေးစေ့ နာကျင်ရတာလဲ ?	၂၂၃
၃၇။	ဘာကြောင့် ဓမ္မတာ မမှန်ရတာလဲ ?	၂၃၁
၃၈။	ဘာကြောင့် အဆစ်တွေ တောင့်နေရတာလဲ ?	၂၃၇
၃၉။	ဘာကြောင့် အဆစ်တွေ နာကျင်ကိုက်ခဲနေရတာလဲ ?	၂၄၅
၄၀။	ဘာကြောင့် ဒူးနာရတာလဲ ?	၂၅၃
၄၁။	ဘာကြောင့် ကြွက်တက်ရတာလဲ ?	၂၆၃
၄၂။	ဘာကြောင့် ညအိပ်စဉ်မှာ ခြေထောက်ကြွက်တက်ရတာလဲ ?	၂၆၉
၄၃။	ဘာကြောင့် လက်ချောင်းလေးတွေ အကြောခွဲနေရတာလဲ ?	၂၇၅
၄၄။	ဘာကြောင့် ခြေထောက်နာကျင်နေရတာလဲ ?	၂၇၉
၄၅။	ဘာကြောင့် ခြေထောက်နဲ့ ခြေဖမ်းတွေ ရောင်နေရတာလဲ ?	၂၈၇
၄၆။	ဘာကြောင့် ခြေထောက်ထုံကျဉ်နေရတာလဲ ?	၂၉၁
၄၇။	ဘာကြောင့် ညတစ်ရော့နီး ဆီးသွားချင်ရတာလဲ ?	၂၉၅
၄၈။	ဘာကြောင့် အထိုင်များတာက ကျန်းမာရေးဆိုးရွားစေရတာလဲ ?	၃၀၁
၄၉။	ဘာကြောင့် ကိုယ်အလေးချိန်ပကျန်နိုင်ခြစ်နေရတာလဲ ?	၃၀၇
၅၀။	ဘာကြောင့် အူထဲက ဘက်တီးရီးယားတွေ ကပောက်ကပမြစ်ကုန်ကြတာလဲ?	၃၁၃
■	ကျမ်းကိုးစာရင်း	၃၁၆